

ဒေါ်ခင်ကြည် - ဖောင်ဒေးရှင်း

အမှတ် (၅၄/၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကင်း

၁၅ရက် ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်

ဥက္ကဋ္ဌ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

အကြောင်းအရာ - ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် ရွေ့လျားစာကြည့်တိုက် တိုးတက်မှုအစီရင်ခံစာ

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် ကော့မှူး၊ နေပြည်တော်၊ ကလေး၊ နတ်မောက်၊ မြောင်းမြနှင့် အင်းစိန်တို့တွင် ကျွန်ုပ်တို့၏ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းလည်ပတ်မှု တိုးတက်မှုအစီရင်ခံစာကို တင်ပြခြင်းအတွက် ကျွန်ုပ်အနေဖြင့် ကျေနပ် ဝမ်းမြောက်ပါသည်။

I. ကော့မှူးရွေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

I.A အသင်းဝင်

ဇန်နဝါရီလကုန်အထိ အသင်းဝင် (၁၈,၆၃၁) ဦးဖြစ်ပါသည်။

အသင်းဝင်နှုန်းထားသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှနှုန်းထားနှင့်အတူတူဖြစ်ပါသည်။

I.B စာအုပ်ငှားရမ်းမှု

လက်ရှိတွင် ကော့မှူး၌ စာရင်းရှိစာအုပ်များမှ ၅၁၂၂ အုပ်ကို နေပြည်တော်၊ နတ်မောက်၊ မြောင်းမြ နှင့် အင်းစိန်စာကြည့်တိုက် များသို့ လွှဲပြောင်းထားပြီးဖြစ်၍ စာရင်းရှိစာအုပ် (၂၂,၆၄၄)အုပ်ဖြင့် ငှားရမ်းလည်ပတ်လျက်ရှိပါသည်။ ၂၀၁၆ ဇန်နဝါရီလ အတွင်း စာအုပ်ငှားရမ်းမှုမှာ (၄,၅၇၀) ကြိမ် ဖြစ်ပါသည်။

ထို့ကြောင့် ကော့မှူးတွင် ၂၀၁၆ ဒီဇင်ဘာလနှင့်စာလျှင် စာအုပ်ငှားရမ်းမှုမှာ (၈) % တိုးတက်မှုရှိပါသည်။

ကျေးဇူးတင် လုပ်ငန်းစတင်လည်ပတ်သော ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ (၃ နှစ်ကျော်အတွင်း) စာအုပ်ငှားရမ်းမှု စုစုပေါင်း(၃၃၉,၄၁၆)ကြိမ်အထိရှိခဲ့ပါသည်။

တစ်လလျှင် စာအုပ်ငှားရမ်းလည်ပတ်မှု ပျမ်းမျှအရေအတွက်မှာ(၈,၀၈၁) ကြိမ်ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် (၁၄) ကြိမ် ပျမ်းမျှခြင်းအားဖြင့် ငှားရမ်းလည်ပတ်မှုရှိပါသည်။

အောက်ပါဇယားသည် ကျေးဇူးရွှေ့လျားစာကြည့်တိုက်၏လောလောဆယ် လှည့်လည်ရောက်ရှိနေသည့်ကျေးရွာ အရေအတွက် ဖြစ်ပါသည်။

| *လက်ရှိကျေးရွာများ*MBL - ကျေးဇူး | |
|----------------------------------|--------|
| MBL - ဘတ်စ် ၁ | ၂၀ ရွာ |
| MBL - ဘတ်စ် ၂ | ၁၄ ရွာ |
| ထပ်ဆင့်ငှားငှာနခွဲ | ၁၆ ရွာ |
| ကျေးရွာစုစုပေါင်း | ၅၀ ရွာ |

II.နေပြည်တော်ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

နေပြည်တော်လုပ်ငန်းလည်ပတ်မှုသည် ၂၀၁၇ ဇန်နဝါရီလတွင်လည်း ကောင်းမွန်လျက်ရှိပါသည်။ ထပ်ဆင့်ငှားငှာနခွဲများ အပါအဝင် ကျေးရွာ ၆၀ ရွာသို့ လှည့်လည်ရောက်ရှိနေပါသည်။

II.A အသင်းဝင်

နေပြည်တော်တွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလကုန်အထိ(၁၃,၅၁၂) ဦး အသင်းဝင်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့်စာလျှင် အဖွဲ့ဝင်အရေအတွက် (၁) % တိုးတက်မှုရှိပါသည်။

II.B စာအုပ်ငှားရမ်းမှု

နေပြည်တော်ရုံးတွင် စာအုပ် (၁၈,၆၈၉)အုပ်ကိုငှားရမ်းလည်ပတ်လျက်ရှိပါသည်။ ဇန်နဝါရီလအတွက် စာအုပ်ငှားရမ်းမှု အကြိမ်မှာ(၂,၆၆၀) ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၁၆ ဒီဇင်ဘာလနှင့်စာပါကငှားရမ်းမှု (၂၄)% လျော့ကျသွားပါသည်။ ကျောင်းသား/သူများ အတန်းတင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာငှားလျော့နည်းခြင်းဖြစ်ပါသည်။

နေပြည်တော်လုပ်ငန်းစတင်လည်ပတ်သည်မှ ၃၅ လ အတွင်းစာအုပ်ငှားရမ်းမှုအကြိမ် စုစုပေါင်း(၂၉၂,၉၉၆)ရှိပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ ငှားရမ်းမှု အရေအတွက်မှာ(၈,၃၇၁)ကြိမ် ဖြစ်ပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၁၅ ကြိမ် ငှားရမ်းလည်ပတ်မှုရှိပါသည်။

နေပြည်တော် ရွေ့လျားစာကြည့်တိုက်မှယခုလက်ရှိ ဝန်ဆောင်မှုပေးလျက်ရှိသည့် ကျေးရွာအရေအတွက်ကို အောက်တွင် ဖော်ပြထားပါသည်။

| *လက်ရှိကျေးရွာများ*MBL - နေပြည်တော် | |
|-------------------------------------|--------|
| နေပြည်တော် | ၂၅ ရွာ |
| ပျဉ်းမနား | ၂၀ ရွာ |
| ထပ်ဆင့်ငှားငှာနွဲ့ | ၁၅ ရွာ |
| ကျေးရွာစုစုပေါင်း | ၆၀ ရွာ |

III.ကလောရွေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

စာအုပ် (၁၁,၅၀၄)အုပ် ငှားရမ်းလည်ပတ်လျက်ရှိပါသည်။ စာကြည့်တိုက်များ၊ ရပ်ရွာထဲရှိအများပြည်သူစုဝေးရာနေရာများ၊ ဘက်များနှင့် ရုံးများအပါအဝင် နေရာ ၅၀ သို့ လှည့်လည်ရောက်ရှိနေပါသည်။ ရွေ့လျားစာကြည့်တိုက်ဘတ်စ်ကားများသည် ညောင်ရွှေ၊ ပင်းတယ နှင့် ရွာငံမြို့နယ်များသို့လည်းရောက်ပါသည်။ အသင်းဝင်ဦးရေမှာ (၉,၃၄၇) ဦးဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်လျှင် (၁)% ရာခိုင်နှုန်း တိုးတက်မှုရှိပါသည်။

စာအုပ်ငှားရမ်းမှု

ကလော - (၃,၉၀၈) ကြိမ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ဇန်နဝါရီလတွင် စာအုပ်ငှားရမ်းမှုမှာ (၁၂)% လျော့နည်းသွားပါသည်။ ကျောင်းသား/သူများ အတန်းတင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာငှားလျော့နည်းခြင်းဖြစ်ပါသည်။ ၂၀၁၅ ဖေဖော်ဝါရီလ မှ ၂၀၁၇ ဇန်နဝါရီလအထိ (၂၄ လ အတွင်း) စုစုပေါင်းစာအုပ် (၉၂,၀၇၉)ကိုငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှုကြိမ်ရေမှာ (၃,၈၃၆) ကြိမ်ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၈ ကြိမ် ငှားရမ်းမှုရှိပါသည်။

| *လက်ရှိကျေးရွာများ*MBL - ကလော | |
|-------------------------------|--------|
| MBL - ဘတ်စ် ၁ | ၁၈ ရွာ |
| MBL - ဘတ်စ် ၂ | ၁၄ ရွာ |
| ထပ်ဆင့်ငှားငှာနွဲ့ | ၁၈ ရွာ |
| ရွာစုစုပေါင်း | ၅၀ ရွာ |

IV.နတ်မောက်ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

၂၀၁၇ ဇန်နဝါရီလတွင် နတ်မောက်၌လုပ်ငန်းလည်ပတ်မှုကောင်းမွန်နေပါသည်။ လက်ရှိတွင် နတ်မောက်၌ စာအုပ်စုစုပေါင်း(၁၀,၁၉၀)ကို စာရင်းပြုစုထားရှိပြီး ငှားရမ်းလည်ပတ်လျှက်ရှိပါသည်။

IV.A အသင်းဝင်

နတ်မောက်တွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလကုန်အထိ(၉,၄၆၈) ဦး အသင်းဝင်ရှိပါသည်။ ၂၀၁၆ ဒီဇင်ဘာလနှင့်နှိုင်းစာပါက အဖွဲ့ဝင်ဦးရေ (၁.၄)%တိုးလာပါသည်။

IV.B စာအုပ်ငှားရမ်းမှု

နတ်မောက် - ၂,၇၅၀ ကြိမ်

ကျောင်းသား/သူများ အတန်းတင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာအုပ်ငှားရမ်းမှု အနေဖြင့် ၂၀၁၆ ဒီဇင်ဘာလနှင့် နှိုင်းစာလျှင် (၁၁)% လျော့နည်းသွားပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ လုပ်ငန်းစတင်ချိန်မှစကာ (၁၈ လအတွင်း) စုစုပေါင်းစာအုပ် (၆၂,၃၆၇)ကို ပြည်သူလူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှုအကြိမ်ရေမှာ(၃,၄၆၄)ကြိမ် ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၆.၁၂ ကြိမ် ငှားရမ်းရပါသည်။ နတ်မောက်မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

| *လက်ရှိကျေးရွာများ*MBL - နတ်မောက် | |
|--|--------|
| MBL - ဘတ်စ် | ၂၅ ရွာ |
| ထပ်ဆင့်ငှားငှာနခွဲ | ၅ ရွာ |
| ကျေးရွာစုစုပေါင်း | ၃၀ ရွာ |

V.မြောင်းမြရွှေ့လျား စာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

လက်ရှိတွင် မြောင်းမြ၌စုစုပေါင်းစာအုပ် ၆,၄၆၂ အုပ်ကိုစာရင်းပြုစုထားရှိပြီးငှားရမ်းလည်ပတ်လျှက်ရှိပါသည်။

V.A အသင်းဝင်

မြောင်းမြ တွင် - ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်အထိ(၄,၀၂၈) ဦးအသင်းဝင်ရှိပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့်စာလျှင် အဖွဲ့ဝင် (၁.၂)% တိုးလာပါသည်။ ကျွန်ုပ်တို့သည် မြောင်းမြတွင် ရပ်ရွာ၏ ထောက်ပံ့ကူညီမှု အပြည့်အဝ ရရှိပါသည်။

V.B စာအုပ်ငှားရမ်းမှု

မြောင်းမြ - (၃,၇၇၁) ကြိမ်

၂၀၁၆ ဒီဇင်ဘာလနှင့် နိုင်းစာပါက (၂၃)% တိုးလာပါသည်။ လုပ်ငန်းစတင်သော ဖေဖော်ဝါရီ ၂၀၁၆ မှစပြီး (၁၂-လအတွင်း) စုစုပေါင်းစာအုပ် (၃၇,၅၈၄)ကို လူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှု အကြိမ်ရေ(၃,၁၃၂)ရှိပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၅.၈ ကြိမ်ငှားရမ်းမှုရှိပါသည်။

မြောင်းမြ မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

| *လက်ရှိကျေးရွာများ* MBL - မြောင်းမြ | |
|--|--------|
| MBL - ဘတ်စ် | ၂၁ ရွာ |
| ထပ်ဆင့်ငှားငှာနွဲ့ | ၁၀ ရွာ |
| ကျေးရွာစုစုပေါင်း | ၃၁ ရွာ |

VI.အင်းစိန်ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

လက်ရှိတွင် အင်းစိန်၌စာအုပ် (၉,၃၂၈)အုပ်ကို စာရင်းပြုစုထားရှိပြီး ငှားရမ်းလည်ပတ်လျှက်ရှိပါသည်။

VI.A အသင်းဝင်

အင်းစိန် - (၈,၇၂၈)ဦး

၂၀၁၆ ဒီဇင်ဘာလနှင့်စာလျှင် အဖွဲ့ဝင် (၈)%တိုးလာပါသည်။

VI.B စာအုပ်ငှားရမ်းမှု


အင်းစိန် - (၁,၇၅၇) ကြိမ်

ကျောင်းသား/သူများ အတန်းတင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာအုပ်ငှားရမ်းမှု အနေဖြင့် ၂၀၁၆ ဒီဇင်ဘာလနှင့် နိုင်းစာပါက (၅၀)% လျော့နည်းသွားပါသည်။ လုပ်ငန်းစတင်သော ဩဂုတ်လ ၂၀၁၆ မှစပြီး (၆-လအတွင်း) စုစုပေါင်းစာအုပ် (၂၅,၂၈၉)ကို လူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှု အကြိမ်ရေ(၄,၂၁၅)ရှိပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၂.၇ ကြိမ် ခန့်ငှားရမ်းလည်ပတ်မှုရှိပါသည်။


အင်းစိန် မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

| *လက်ရှိကျေးရွာများ* MBL - အင်းစိန် | |
|------------------------------------|--------|
| MBL - ဘတ်စ် | ၂၅ ရွာ |
| ထပ်ဆင့်ငှားငြာနွဲ့ | ၁၀ ရွာ |
| ကျေးရွာစုစုပေါင်း | ၃၅ ရွာ |


၂၀၁၆ ဇန်နဝါရီလမှစပြီး လက်ရှိအဖွဲ့ဝင်ဦးရေ၊ ငှားရမ်းလည်ပတ်မှုနှုန်းထားတို့ကိုပြသည့် အောက်ပါဇယားကွက်များကို ကျေးဇူးပြုပြီးကြည့်ပါ။




MBL: Monthly Total Circulation Status at Various Centres for Past One Year



Accumulated Circulation Status at Various Centre



Average Monthly Circulation Status



VII. အခြားလုပ်ငန်းများ

VII.A .ကွန်ပျူတာသင်တန်းများ

အောက်ပါဇယားသည် အခြေခံအိုင်စီတီသင်တန်းကိုလက်ရှိတက်ရောက်နေသည့် သင်တန်းသားအရေအတွက်နှင့် သင်တန်းပြီးသွားသော သင်တန်းသားအရေအတွက်တို့ကိုဖော်ပြပါသည်။

ရွှေ့လျားစာကြည့်တိုက်များရှိကွန်ပျူတာသင်တန်းများ

| စဉ် | စာကြည့်တိုက် နာမည် | လက်ရှိအမှတ်စဉ် | စာရင်းသွင်း သင်တန်း သားအရေ အတွက် | ပြီးခဲ့သောသင် တန်းအမှတ် စဉ်များ | သင်တန်း တက် ရောက်သူအ ရေအတွက် | သင်တန်း ပြီးပြောက်သူ အရေအတွက် | မှတ်ချက် |
|-----|-----------------------|------------------|---|---------------------------------------|---------------------------------------|-------------------------------------|---|
| ၁ | ကျော့မှူး | အမှတ်စဉ် - ၁၇ | ၉၇၈ | အမှတ်စဉ် - ၁၆ | ၉၇၈ | ၇၀၃ | အမှတ်စဉ်-၁၇ တက်ရောက်ဆဲ |
| ၂ | နေပြည်တော် | အမှတ်စဉ် - ၃ | ၆၅ | အမှတ်စဉ် - ၃ | ၆၅ | ၃၄ | |
| ၃ | ကလေး | အမှတ်စဉ် - ၅ | ၁၅၀ | အမှတ်စဉ် - ၄ | ၁၅၀ | ၁၃၉ | |
| ၄ | နတ်မောက် | အမှတ်စဉ် - ၈ | ၁၄၄ | အမှတ်စဉ် - ၆ | ၁၄၄ | ၁၁၃ | အမှတ်စဉ်-၈ တက်ရောက်ဆဲ |
| ၅ | မြောင်းမြ | အမှတ်စဉ် - ၄ | ၁၃၄ | အမှတ်စဉ် - ၃ | ၁၃၄ | ၉၃ | အမှတ်စဉ်-၄ တက်ရောက်ဆဲ |
| ၆ | အင်းစိန် | အမှတ်စဉ် - ၂ | ၄၀ | အမှတ်စဉ် - ၁ | ၄၀ | ၄၀ | အမှတ်စဉ်-၃ ကို မတ်လဆန်းတွင် ဖွင့်လှစ်ပါမည်။ |
| | | | ၁၅၁၁ | | ၁၅၁၁ | ၁၁၂၂ | |

VII.B. ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

အသစ်ပြင်ဆင်ပြီးဖြစ်၍ လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်ပြီးဖြစ်သော အင်းစိန် ၊ မြောင်းမြ ၊ နတ်မောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများတွင် အခြေခံကွန်ပျူတာသင်တန်းများ ကျင်းပခြင်း၊ စာဖတ်ပိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် လူကုန်ကူးမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲများကျင်းပခြင်း၊ ကလေးများအတွက် ပုံပြောပြိုင်ပွဲများ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ နှင့် အားကစားပြိုင်ပွဲများတို့ကို ကျင်းပပေးခဲ့ပါသည်။

နေပြည်တော်ရွေ့လျားစာကြည့်တိုက်သည်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် ကလေးများနေ့တွင် ကလေးများအတွက် ပုံပြောပြိုင်ပွဲများ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ နှင့် အားကစားပြိုင်ပွဲတို့ကို နေပြည်တော် YMCA နှင့် ပူးပေါင်းကျင်းပခဲ့ကြပါသည်။

စာကြည့်တိုက်လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူများကလည်း စေတနာ့ဝန်ထမ်း အဖြစ်တစ်ပတ်လျှင်တစ်ရက် ရွေ့လျားစာကြည့်တိုက်နှင့် လူထုအခြေပြုလုပ်ငန်းများ၊ အခမဲ့ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းများတွင် ကူညီဆောင်ရွက်လျက်ရှိပါသည်။

VII.C. လူထုအခြေပြုဗဟိုဌာန (Community Center) နှင့် ရွေ့လျားစာကြည့်တိုက်များထပ်မံတိုးချဲ့နိုင်ရန် ဆောင်ရွက်ခြင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်စီမံကိန်းက အခြားပြည်နယ်များနှင့်တိုင်းများတွင် လူထုအခြေပြုဗဟိုဌာန(Community Center) နှင့် ရွေ့လျားစာကြည့်တိုက်များ ထပ်မံတိုးချဲ့နိုင်ရန်အတွက် တနင်္သာရီတိုင်း ထားဝယ်မြို့ ၊ ကရင်ပြည်နယ် ဖားအုံမြို့ ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့များသို့ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

နိဂုံးချုပ်ရပါကရွေ့လျားစာကြည့်တိုက်စီမံကိန်းနှင့် လုပ်ငန်းလည်ပတ်ရာနေရာအားလုံးရှိ ယင်း၏အမျိုးမျိုးသော ပြုဖွယ်ဆောင်တာများကို ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆောင်ရွက်လည်ပတ်နေပါသည်။

လေးစားစွာဖြင့်



ဒေါက်တာသန့်သော်ကောင်း
အမှုဆောင်ကော်မတီအဖွဲ့ဝင်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း